

当然要减了。/စက်ဘီး～သူးတယ်။ 自行车车速降低了。/  
အရှင်မပျက်လေ့ရည်မှန်းချက်ပန်းတိုင်သို့ရောက်ဆောင်ချိတက်ကြံ့။ 朝着目标奋勇前进！  
အရှင်ပြခိုင်ခွဲ နဲ့ <a-shin pya' khyein ghet> 速度表，计速表  
အရှင်ပြုး နဲ့ <a-shein pyin:> 猛烈，势猛，速度快，  
မီးတောက်သည် ~ ဖွာတောက်လောင်နေသည်။ 烈火熊熊燃烧。/ မော်တော်ကား ~ ဦးလာသောအခါ 当汽车高速行驶的时候  
အရှင်ယူ ကဲ <a-shein yu> 为了做某事而作的准备工作，使力气，运功夫：သလုံးပစ်ခဲနဲ့ ~ မှုဝေးဝေးပစ်နိုင်တယ်။ 投掷铅球时事先要摆动几下运力气才能扔得远。  
အရှင်ရ ကဲ <a-shein ya'> 得劲，正在势头：စက်ဘီး  
~ နေတုံး 自行车正以高速前进……  
အရှင်လုံး ကဲ <a-shein lun> 用劲过猛无法控制，速度过快： ~ ပြီးလဲသွားတယ်။ 用劲过猛摔倒了。  
အရှင်သေ ကဲ <a-shein thei> 活动或运动停止了  
အရှင်သတ် ကဲ <a-shein that> 煞住，速度放慢： စက်ဘီးကို  
~ လိုက်သည်။ 把自行车速度放慢。  
အရှင်ဟပ် ကဲ <a-shein hat> 受到猛烈的势头影响：  
မီး ~ လိုမျက်ခံးမွေးတွေ့မရှိတော့ဘူး။ 火舌把眉毛都烧光了。  
အရှင်အစောင် နဲ့ <a-shein a-saw> 势力，威望，影响： ~  
ကြိုးတဲ့ရှင်ဘုရင် 有威望的皇帝  
အရှင်အလျှောင် နဲ့ <a-shein a-lyin> = အရှင်  
အရှင်အလျှော် နဲ့ <a-shein a-shan> 速度，势头，来势  
အရှင်အဝါ နဲ့ <a-shein a-wa> ①太阳、火等的威力 ②  
太阳、火、宝石的光泽 ③威信，威力： မိုင်း ~ ကြိုးတယ်။  
国家威信高。/ ဒီလူတော်တော် ~ ကြိုးတယ်။ 这人很有威望。④权势，影响：တယောက်ရဲ့ ~ ကြောင့်ရာထူးရတာပါ။ 靠某个人的权势当的官。/ အောင်မြင်မှု ~ 胜利的影响 / ရာထူး ~ ကိုယ်သည်။ 运用职权。  
အရှင်အဝါး နဲ့ <a-shein a-hwan> 速度，势头，来势  
အရှင်အဟန် နဲ့ <a-shein a-hon> 速度，势头： တိုင်းပြည်ထဲ  
ဆောင်ရောက် ~ ပြင်းစွာလုပ်ဆောင်လျက်ရှိသည်။ 国家建设正突飞猛进。  
အရှင်ဇာတ် နဲ့ <a-shut zat> 纠葛  
အရှင်အဆောင်း နဲ့ <a-shout a-hsan> 混乱，杂乱： စာပေးလော့  
ကမားပြဿနာသောင်းခြောက်ဆောင် ~ အနှစ်။ 文学界的问题繁杂。  
အရှင်အထွေး နဲ့ <a-shout a-htwei> 混杂的东西；杂乱  
无章的内容、情节  
အရှင်အပွဲ့ နဲ့ <a-shout a-pwei> 杂乱  
အရှင်အယှဉ် နဲ့ <a-shout a-shet> 麻烦事，噜嗦事：  
နောင် ~ မရှိအောင်ခုကတည်းကပ်ရှင်းရှုံးပြောထား။ 现在就说

清楚，免得以后出麻烦。  
အရှင်အရွင်း နဲ့ <a-shout a-shin> 纠纷，麻烦，纠葛：  
တော်တော်ကို ~ များတယ်။ 真是纠缠不清。/ သူတို့  
~ လဲမင်းမင်းပါ့။ 别搀和到他们的纠纷里去。/ ခုကာလဲ  
ကက်င်းကင်းရှုံးလုပ်နောက်ကျမှ ~ မြှင့်ဝေ့။ 现在就弄  
个一清二楚免得以后发生什么纠葛。  
အရှင်သား ကော် <a-shwe: dha:> 湿漉漉地，油汪汪地：  
ပိုလ်ကေခါ ~ နဲ့ကိုလူပါ့ 头发油亮的年轻人  
အရှင်ကြီးစား နဲ့ <a-shwin kyei: za:> 妓女  
အရှင်အနောက် နဲ့ <a-shut a-naut> 戏谑语，诙谐话，开玩笑的话： ~ ပြောဘယ်။ 开玩笑。  
အရှင်း နဲ့ <a-shun:> 诙谐  
အရှင်အလုံး နဲ့ <a-shun: b-lun:> = အရှင်း  
အရှင်အသာ့သာ နဲ့ <a-hhun: a-thaw:> 笑话，幽默，诙谐  
အရှင်းပောက် ကဲ <a-shun: phaut> 诙谐，逗乐，逗引，逗弄，插科打诨： မေးက ~ လိုက်သဖြင့်ဝိုင်းဝိုင်းရယ်မောလိုက်ကြုံ။ 玛吴一逗弄就引得哄堂大笑。  
အလကား ကော် <a-l-ga:> ①免费： ပိုက်ဆံမပေးပါနဲ့ ~ ကျေး  
ပြုမယ်။ 甭给钱，免费请你吃。②徒然，徒劳，白辛苦，白忙，不中用，无用的，无价值的： ဒါတွေကို ~ ပိုက်ဆံအကုန်ပြီး  
မော်ပါနဲ့။ 别白费钱去买这些东西。/ ဒီလူ ~ ကောင်ပါ။ 这  
是个不中用的人。③无缘无故地，无意义，无故： စိတ်မ  
ရှိပါနဲ့ ~ ပြောဘယ်။ 别介意，随口说说而已。/ နိုင်းခြား  
ကိုအောင်မှုပါ ~ သွားတာမဟုတ်ဘူး။ 去外国不是没有目的。  
အလကားပဲတင်း ကော် <a-l-ga: pe:din:> 白白地，不取分文地  
အလကားမဲ့ ကော် <a-l-ga: me'> (罕) = အလကား  
အလကားမဲ့သက်သက် ကော် <a-l-ga: me'thet thatet> = အလ  
ကားသက်သက်  
အလကားမတ်တင်း ကော် <a-l-ga: mat tin:> 无代价，不取分文  
အလကားသက်သက် ကော် <a-l-ga: thet thet> ①无缘无故，无  
故，毫无意义 ②白白，徒然，徒劳，毫不中用  
အလိုင်း နဲ့ <a'l-bein:> 笨蛋，蠢人  
အလာသာ့ ကော် <a-l-hat tha':> 白白，白费： အချင်တွေ ~  
ဖြစ်သွားတယ်။ 时间白白浪费了。  
အလာ I နဲ့ <a-la> ①来 ②(史册的)记载 ③平民与外  
乡人生的后代 II အဲ <a-la> 嘿！唷！ ~ တယ်ဟုတ်ပေါ်လား။  
嘿！真不错呀！  
အလာကြီး နဲ့ <a-la gyi:> 出乎意料的突出，非常能干，非  
常精明： ညည်းလ ~ ပါလား။ 你也真能干呀！  
အလာသား နဲ့ <a-la dha:> = အလာကြီး  
အလာအလား နဲ့ <a-la a-la:> = အလားအလာ